

ခြည်းခြည်းချင်းချင်း ကဝါ <khyi: gyi: khyin: gyn:> 悅耳, 动听

ခြည်းရရည်း ကဝါ <khyi: y- yi:> 苗条, 姬娜多姿

ခြည်းလျှေး ကဝါ <khyi: lya:> 苗条, 姬娜

ခြည်းလှပ် ကဝါ <khyi: hlat> 苗条, 姬娜

ခြတ် ကဝါ <khyout> ①中伤, 谤谤 ②碰, 撞

ခြိုက်ခြင် ကဝါ <khyout khyit> ①打击, 攻击 ②缺乏, 稀少  
③ = ခြိုက်ခြတ်

ခြိုက်ခြတ် မသာ <khyout khyout> 哇, 嘴, တက်သွားတော့မိုး  
ကောင်းကင် ~ ထိရောက်တယ်။ 直上云霄。 / မန္တလေးကို ~  
ထိမောင်းတယ်။ 一直开到曼德勒。

ခြိုက်ခြိုက် ကဝါ <khyout kyet> ①限制, 束缚, 控制: လှပ်လှုံ  
စွာပြောဆိုခိုင်ခွင့်တိုက်မတရား ~ ၏။ 无理限制言论自由。  
②诽谤, 中伤: သူများကို ~ ထိပါးလျက်ပြောဆိုခြင်း 诽谤  
他人

ခြိုး I ကဝါ <khyan:> ①分成两半, 对半分开 ②切开:  
ပန်းသီးကို ~ လိုက်ပါ။ 把苹果切开。 II နှဲ <khyan:> 一  
半, 一部分: ကမ္မာအရွောင် ~ 东半球 / ကမ္မာအနောက်  
ဖက် ~ 西半球 III မေး <khyan:> 一半: ဖဲ့သီးတဲ့ ~  
半个西瓜

ခြိုက္ခား ကဝါ <khyein' kyu:> 响亮, 嘉亮

ခြိုက္ခား ကဝါ <khyein' gyein:> 咚咚; 响亮地: စည်ကြီး ~  
တိုးသည်။ 大鼓敲得咚咚响。

ခြိုက္ခားမြှင့်းပွဲး ကဝါ <khyein' gyein' hmun: hmun:> ①震  
天响地 ②热热闹闹

ခြိုက္ခားမြှင့်းသံး ကဝါ <khyein' gyein' the:> ①响彻云霄: ဆိုင်းသံး  
မြှုပ်သီချင်းသံး ~ ပျော်သည်။ 锣鼓声歌声响彻云霄。②轰轰  
烈烈, 盛大: လှပ်လှုံရေးအောင်ပွဲနောက် ~ ကျင်းသည်။ 举  
行盛大的独立节庆祝活动。

ခြိုက္ခား ကဝါ <khyein' nyan> 响亮, 嘘腾

ခြိုက္ခား ကဝါ <khyein' maw:> 震天响, 响连天

ခြိုက္ခား ကဝါ <khyein' myu:> 欢呼, 欢腾

ခြိုက္ခား ကဝါ <khyein' hmun:> (书)震天响, 嘘闹

ခြိုက္ခား ကဝါ <khyein' the:> 震天响

ခြိုက္ခား ကဝါ <khyein' thaun:> (书)震天响, 闻名, 显赫

ခြိုက္ခား ကဝါ <khyein' the:> = ခြိုက္ခား

ခြိုက္ခား ကဝါ <khyein' on:> (书)喧哗

ခြိုး ကဝါ <khyein:> ①雷鸣, 轰鸣: မိုး ~ သည်။ 打雷。  
②大声恫吓, 威吓

ခြိုးခြိုက် ကဝါ <khyein: gyaut> 恐吓, 恐吓, 威胁: ~  
၏ 恐吓信 / သေးလေးကို ~ သည်။ 吓唬小孩儿。

ခြိုးနှုံး ကဝါ <khyein: hnun> (书)恐吓, 恐吓

ခြိုးမဲ့ ကဝါ <khyein: me:> ①震天响, 雷鸣 ②威吓, 恐吓

ခြိုးမောင်း ကဝါ <khyein: maun:> (书) ①雷鸣. ②恐吓,

## 恫吓

ခြိုးနှုံး နှဲ &lt;khyein: dhan&gt; ①雷鸣声 ②恐吓声

ခြိုးအုံ ကဝါ &lt;khyein: on&gt; 雷声隆隆

ခြိုးလှပ် ကဝါ <khye> ①装饰, 修饰: ပွဲမြားအတိုး ~ သော်မြေပိုး  
镶满宝石的礼帽 ②润色(文章), 润饰 ③涂抹(脂  
粉), (绘画)着色: ပုန်းချိုးဆေး ~ သည်။ 绘画着色。 / ၏  
ပေါ်အောက်ဘတ်ဆာ ~ သည်။ 对文学作品进行润色。ခြိုးစိုး ကဝါ <khye si> 装饰, 修饰; 镶嵌: ကျောက်မျက်စွဲတိုးပြုး  
~ ထားသည့်တန်သာများ: 镶嵌着珠宝的饰物

ခြိုးဆေး နှဲ &lt;khye hsei:&gt; 颜料, 涂料

ခြိုးဆင် ကဝါ &lt;khye hsin&gt; (诗)装饰, 打扮

ခြိုးနှစ် ကဝါ &lt;khye nit&gt; (诗)镶嵌

ခြိုးမြေး ကဝါ <khye hmon:> 装饰, 修饰, 打扮; 润色, 润饰,  
描绘: နံရပ်တွင်ပန်းချိုကားများ ~ ထားသည်။ 墙上装饰着  
许多画儿。 / ဆေးရောင်စွဲ ~ ထားသောပန်းချိုကားများ: 各  
种彩色的图画

ခြိုးမြား ကဝါ &lt;khye hmwa&gt; (诗)装饰, 修饰; 打扮; 镶嵌

ခြိုးမြားကြုံး ကဝါ &lt;khye hmyaun&gt; 装饰, 修饰

ခြိုးလှယ်ပါးယား ကဝါ <khye hle pa: ya:> 精明地, 聪明伶  
俐地ခြိုးလှယ်ပတ်နှစ် ကဝါ <khye hle pat nat> 精明地, 机智地,  
~ စကားထားသောသူ 精明强干能说会道的人ခြိုးလှယ် ကဝါ <khye hle> ①装饰, 修饰 ②主持, 管理 ③  
(喻)控制, 幕后操纵ခြိုးသား ကဝါ <khye tha:> 润色, 润饰; 修饰, 打扮: သူမသည်  
ယနေ့မှာထူးခြားမြေးမြား ~ ထားသည်။ 她今天梳妆打扮得格  
外漂亮。

ခြိုးသန်း ကဝါ &lt;khye than:&gt; 镶嵌, 装饰; 修饰

ခြိုး I ကဝါ <khwa:> ①分叉, 分出桠杈: ချုပ်ပေါင်းကျွေးနှင့်  
ထော် ~ သည်။ (成)洋麻遭水牛踩, 分杈更茂盛。喻, 越  
受压越坚强。②分成两种: ရွှေနောက်စကားမှ ~ ။ 讲话  
前后一致。③骑, 跨: သစ်တုံးပေါ်မှာ ~ ရှုံးလှပ်တယ်။ 骑坐  
在木头上。④兼, 兼任: အလုပ်နှင့် ~ ပြီးလှပ်တယ်။ 一  
身兼二职。⑤处境困难, 左右为难: ကြားကြာနေလျဉ်အကြောင်း  
မလုအင် ~ ပြီး ……长久下去情况会不妙, 处境将更困  
难…… II ကဝါ <khwa:> 过分地, 拼命地: အလုပ်ကိုတော့  
မလုပ်ချင်ထမင်းကိုသာ ~ စားနေသည်။ 工作不想干, 饭却拼  
命吃。III နှဲ <gwa:> ①枝杈, 枝桠 ②叉架, 支棍  
③扳子, 扳钳 ④在小船两侧布下的一种扑虾网 ⑤弹  
弓 ⑥尴尬, 糟糕 ⑦作难, 为难; 作对: သူမပြောသောဝကား  
မှာ ~ သက်ထက်ဖြစ်၏။ 他讲的纯粹是跟人为难。

ခုကျော် ကဝါ &lt;gwa' kya:&gt; 糟糕, 倒霉, 难办

ခုကျောတ ကဝါ &lt;gwa' kya' ta' da:&gt; 故意抬杠, 故意顶牛,

~ ပြောသည်။ 讲话故意抬杠。